

Ka sabawm pany Kawp nai tawm bawichie

တူညီတတ်သော တိရစ္ဆာန်များ








# A my I palau Khawn neing Akheaung "Kaw Karaw aw" Kheaung


ကြက်ဖကြီးကမိုးလင်းချိန်  
“အောက်အီးအီးအွတ်”လို့ တွန်ပြီးနှီးပေးတယ်။



J

Rampai nu my khaw biu vui  
Ka-du Ka-du pie.


ဘဲမကြီးက မနက်စာအတွက်  
ဘဲဥတွေကိုဥပေးတယ်။



Khrei Hawi nai ui Cho my dyhm  
mang y Tang-Cheaung pie.


ချစ်စရာခွေးကလေးက ညဘက်မှာ  
ကင်းစောင့်ပေးတယ်။





Si nu my Tleaung Tlang Atho  
awm nai Ka-nu Ham Patheu pie.

နွားမကြီးက ခွန်အားဖြစ်စေဖို့ နွားနို့တွေကို  
ထုတ်ပေးတယ်။



Mie Jeaung cho my paju y pajeih;  
en jeaung, en jeaung Ham hai.

ကြောင်ကလေးက ကြွက်တွေကို ခြောက်ပေးဖို့  
“ညောင်ညောင်”နဲ့အော်ပေးတယ်။



Paino my Chochie nga ai nai  
Lie thawm ra y sabawm.

ကျွဲထီးကြီးက ဆန်စပါးရဖို့ရန်  
လယ်ထွန်ရာမှာကူပေးတယ်။




၁၂

Beramcho my Bi yhm ai nai  
Muichie pei.


သိုးကလေးက အနွေးဓာတ်ပေးဖို့  
သူ့အမွှေးအမျှင်တွေကိုပေးတယ်။





Eu nu my Theingthai ui ai nai  
Khaileaung y mui pie.

ဝက်မကြီးကအပင်စိုက်နိုင်ဖို့  
မြေကိုနုတ်ခမ်းနဲ့ ဆွပေးတယ်။



Mi-ie nu my tleaung tlang  
Atho awm ai nai Kanu ham pei pie.

ဆိတ်မကြီးက အာဟာရဖြစ်စေဖို့  
ဆိတ်နို့တွေကို ထုတ်ပေးတယ်။



Ka sabawm pany kawp nai  
tawmbawichie deaungtheaung bawi  
bawi ai khrei, khrei chy.

ကုညီတတ်တဲ့ တိရစ္ဆာန်လေးများကို  
တို့မိသားစု အားလုံးက ချစ်တယ် ချစ်တယ်။



Jo



ခေါင်စို စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီ၏ “ကူညီတတ်သောတိရစ္ဆာန်များ” ပုံပြင်စာအုပ်အား  
ခူးမီး စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကူးယူဘာသာပြန်ဆိုသည်။

